

*a
X)*(j*a
X:a5[a
0*a&*[Zaj*Z0*0[a
a
(a[ua]ua*+[ua
a

a

a

a

*Xa
&*[Za!?!XZa'[ua
a
)ua([ZZ[ua
d2vqua

a

a

a

a

a

a

a

a

အဲးအဲး	(၈) imitative of the call of a crow.
အဲးအဲ	(၉) applied to the noise of children at play, and in crying.
အဲၣ်	1. (၁) love, be pleased with; 2. With other roots, (၂၅) according to one's own liking. တၢ်အဲၣ်တၢ်ကွံ(၂၄) see တၢ်; သးအဲၣ်ထီၣ် def. 2. (၂၅) Deriv. ကအဲၣ် see Dic. p.322.
အဲၣ်ကထာအဲၣ်ဒီးဒီး	(၂) love one upon another, i.e. two brothers marry two sisters, which is not Karen custom.
အဲၣ်ကဘျံး	(၃) secret unlawful intercourse.
အဲၣ်ကွံ	(၄) love, have affection for.
အဲၣ်ကွီၢ်	(၅) love the law, or litigation.
အဲၣ်ဂုၤ	(၆) very fond of, love very much.
အဲၣ်တဆိးဘၣ်	(၇) incest.
အဲၣ်တလုၤ	(၈) love one after another, as a rake.
အဲၣ်တီ	or အဲၣ်တီခိးယံး(၉) to betroth.
အဲၣ်ဒံၣ်လီၤ	(၁၀) co. of အဲၣ်ပကၤ
အဲၣ်ဒီး	or အဲၣ်ဒီးအဲၣ်ဒီး(၁၁) to like, approve.
အဲၣ်ဒီး	or အဲၣ်ဒီးလီၤဒီး(၁၂) love for a short time only.
အဲၣ်ဒီး	(၁၃) co. of အဲၣ်ဒီး
အဲၣ်န့ၢ်	(၁၄) or အဲၣ်န့ၢ်ကွံန့ၢ် take, because we like.
အဲၣ်ပကၤ	or အဲၣ်ပကၤအဲၣ်ဒံၣ်လီၤ(၁၅) sodomy.

အဲဒ်ဘံး	(၁၆) co. of အဲဒ်ဘာ
အဲဒ်ဘာ	or အဲဒ်သံးအဲဒ်ဘာ(၁၇) adultery.
အဲဒ်မုဒ်ခွါ	(၁၈) where two brothers marry sisters, and the older brother takes the younger sister.
အဲဒ်မုဒ်တံင်ယါ	(၁၉) same as အဲဒ်တဆိုးဘဉ်
အဲဒ်လီအသး	(၂၀) be selfish, love one's self only.
အဲဒ်သံဉ်ဖီ	(၂၁) improper familiarity between the sexes.
အဲဒ်သံဉ်မါ	(၂၂) seduction.
အိ	1. (၁) term used by Karens in calling a dog; 2. With other roots, (၁၈) a hollow trees, (၁၉) crow, as a cock. စအိ(၁၁),စအိအိဉ်(၁၂) see စ; ညဉ်အိ(၁၃) see ညဉ်; တဲဉ်ဝဲဉ်အိ(၁၄) see တဲဉ်; ဝဲအိ(၁၅) see ဝဲ; သအိ(၁၆)(၁၇) see သ; သ့ဉ်အိ 2. (၁၈); အိဉ်အိ 2. (၁၉) Deriv. ကအိ see Dic. p.322.
အိကရီ	(၂) old, and very thin in flesh.
အိစရီ	(၃) same as အိကရီ
အိစိ	or အိစိအိပျ(၄) heaping full.
အိတရီ	(၅) same as အိကရီ
အိထီ	(၆) co. of ပှ် old and shriveled.
အိနီ	or အိဘုဉ်အိနီ(၇) a species of water snake.
အိရီ	(၈) a time of great wretchedness, yet to come, when all will be destroyed but land and water.

အိသရီ	(၉) same as အိကရီ
အိ:	1. (၁) open, as a door or box, (၂) think, consider, (၃) assume another appearance in Hades from what a thing has in this state, as seen by necromancers, (၄) portend, foreshow by a dream; 2. With other roots, (၂၂) open, disgusting, as ulcers, (၂၄) burst and peel off, as the sheath of bamboos, (၂၅) wide spread, flaring. တအိ:(၂၀) see တ; ပအိ:(၂၁) see ပ; 2. (၂၂); ဘိန်အိ:(၂၃) see ဘိန်; လိအိ: def. 2. (၂၄); သအိ: 2. (၂၅)
အိကဖျါ	(၅) pull apart, with the fingers.
အိကွးကွး	(၆) sound, as ကွးကွး in splitting, tearing, &c.
အိစမျါ	(၇) same as အိကဖျါ
အိတလန်	(၈) spread, as a boat, unfold, as a garment.
အိထိန်	(၉) open, as a door.
အိဖး	(၁၀) pull apart with the fingers.
အိဖန်	(၁၁) <i>do.</i> also split off as in making bamboo splints.
အိလိ	(၁၂) prepare a place for the bones of the dead.
အိလီ	(၁၃) open and put down, as an egg, or bamboo of rice for eating.
အိသဖျါ	(၁၄) same as အိကဖျါ
အိသလန်	(၁၅) same as အိတလန်
အိသလဲး	or အိသလဲးအိသလီ(၁၆) pull off, as the skin of a

	plantain.
အိးအဘဉ်	(၁၇) pull or tear off, skin, bark, &c.
အိဉ်	1. (၁) to have, be in possession of, (၂) live, remain in one place; 2. With other roots, (၄၀) come to, arrive at, (၄၅) come and live with, (၄၆) come and call, as a person to go to some place. တုအိဉ် def. 2. (၄၀); ပအိဉ်(၄၁) see ပ; ဘဉ်အိဉ်ထီ co. of ဘဉ်ပလု see ပလု 2. (၃); လီအိဉ်(၄၃) see လီ; သးအိဉ်(၄၄) see သး; ဖဲအိဉ် 2. (၄၅); ဖဲအိဉ်န့(၄၆) Deriv. ကအိဉ် see Dic. p.323.
အိဉ်ကတီၢ်	(၃) to stop.
အိဉ်ကဝီ	(၄) said of a spot unplanted in a field.
အိဉ်ကာ	or အိဉ်ကာအိဉ်ခိး(၅) long lived.
အိဉ်ကိး	or အိဉ်ကုအိဉ်ကိး(၆) complete of every kind.
အိဉ်ကိးဧါ	(၇) interrogative, is there any?
အိဉ်ကြူး	(၈) co. of အိဉ်ကြီ
အိဉ်ကြီ	(၉) or အိဉ်ကြူးအိဉ်ကြီ occupying a place only for a short time.
အိဉ်ဖး	or အိဉ်မုၢ်အိဉ်ဖး(၁၀) be separated.
အိဉ်ဖိး	(၁၁) live in harmony.
အိဉ်ဖိဉ်	or အိဉ်ဖိဉ်ရိဖိဉ်(၁၂) assemble together.
အိဉ်ဖျါ	(၁၃) aid, render assistance.
အိဉ်ဖျူး	(၁၄) co. of အိဉ်ဖျဉ်

အိန်ဖျဉ်	(၁၅) or အိန်ဖျူးအိန်ဖျဉ် bring forth young.
အိန်ဘျဉ်	or အိန်ဘျဉ်အိန်စါ(၁၆) remain, be left.
အိန်မး	(၁၇) sometimes used for တအိန်မး not any.
အိန်မုာ်	or အိန်မုာ်ဆိးဟ(၁၈) be in health.
အိန်မုာ်အိန်ဖိး	(၁၉) be on good terms with.
အိန်ယူ	or အိန်ယူအိန်ခဉ်(၂၀) howl as a dog, (၂၁) simultaneous shout of a multitude.
အိန်လါ	or အိန်လါဆိးလါ(၂၂) remain in a state of widowhood.
အိန်လီတံာ်	or အိန်လီတံာ်အိန်လီဆဲး(၂၃) remain permanently.
အိန်လီတံာ်	or အိန်လီလုာ်အိန်လီတံာ်(၂၄) be left, remain.
အိန်ဝံ	or အိန်ဝံအိန်စု(၂၅) be without food.
အိန်သကူး	(၂၆) be bowed, bent, as by age.
အိန်သဃာ်	(၂၇) co. of အိန်သဃံာ်
အိန်သဃံာ်	or အိန်သဃံာ်အိန်သဃာ်(၂၈) be double, have twins.
အိန်သဃာ	(၂၉) co. of အိန်သဃံာ်
အိန်သယဲ	(၃၀) next to each other, in the same place.
အိန်သနာ်	(၃၁) live secluded, off the road.
အိန်သမာ	(၃၂) remain denying or concealing a thing.
အိန်ဟိ	or အိန်ဟိအိန်ဖျီ(၃၃) be open, as a door, (၃၄) be empty, as a house.
အိန်အါ	(၃၅) be many, a large quantity.
အိန်အိ	or အိန်အိကဃ(၃၆) crow, as a cock.

အိန်အိကလီ	(၃၇) crow at sunset or evening, a bad omen.
အိ	(၁) yawn, open the mouth, (၂) to drink. ကိန်အိဝံ(၂၃)(၂၄) see ကိန်; ကျိန်အိထိခိန်(၂၅) and ကျိန်အိထိလိန်(၂၆) see ကျိန်; ကွိန်အိခိန်(၂၇) see ကွိန်; စွိန်အိ(၂၈) see စွိန်; ညိန်အိ(၂၉),ညိန်အိခိန်(၃၀) see ညိန်; တအိစိ(၃၁) see တ; တိန်အိ(၃၂) co. of တိန်အိန်; တိန်လုအိလု(၃၃) see တိန်; ထိန်အိ(၃၄) see ထိန်; နိန်စိအိစိ(၃၅) see နိန်; ပအိ(၃၆)(၃၇) see ပ; ပျိန်အိလိန်(၃၈) see ပျိန်; ဝိန်အိထိခိန်(၄၀) see ဝိန် Deriv. ကအိ see Dic. p.323.
အိကတုန်	(၃)★ plaster, mortar.
အိကံ	(၄)★ a jacket.
အိကဘိ	(၅) be open, yawning.
အိကု	or ထွန်ထိန်အိကု(၆) applied to the imitative talk of infants.
အိခိန်	or အိခိန်အိခိန်(၇) open the mouth, yawn.
အိငါအိငါ	(၈) sound, made by one of the kite species.
အိငဲအိငဲ	(၉) <i>do.</i> crying of a young infant.
အိဆုး	or အိဆုးအိဆုး(၁၀) the breast of a fowl.
အိတရိန်	(၁၁) stare with the mouth open.
အိထါ	(၁၂) be spoiled, not vegetate, as cotton seed.
အိထိခိန်	(၁၃) lie on the back, be right side up.
အိထိလိန်	(၁၄) lie on the face, be shut.
အိထိန်	or အိထိန်ကျိန်လီ(၁၅) open the mouth.

အိမိန်	or အိမိန်အိက္ခါ(၁၇) smoke a cigar.
အိရိန်အိရိန်	(၁၈) open the mouth in gazing.
အိလုန်ကိ	(၁၉) drink to excess.
အိလီ	(၂၀) co. of အုန်လီ
အိဇါ	(၁) sound, as a child crying.
အိင်အိင်	(၁) <i>do.</i> as in vomiting. ကအိင်ကအင်(၂) see Dic. p.323.
အီးအီး	(၁) sound, made by retching, (၂) agree with, live in harmony. တအီးတစ်(၄) see တ; ပအီး(၅) see ပ
အိန်	1. (၁) to eat; 2. With other roots, (၆၅) cut into slices for eating, (၆၆) cut meat into slices, (၆၇) live by traffic, (၇၉) a tiger, or other wild beast which will devour man, (၈၇) to fatten, (၉၀) eat flying, or on the wing, (၉၈) unable to draw a full breath, (၉၉) steal, eat stolen goods, (၁၀၀) destroyed by rust. ကလိးအိန်, ကလိးအိန်သံ see ကလိး; ကါအိန် def. 2. (၆၅); ကါသန်ယုအိန် 2. (၆၆); ကအိန် 2. (၆၇); (၆၈) co. of ကင်အိန်; ကုန်အိန်(၆၉) see ကုန်; ကုအိန်(၇၀) see ကု; ကျန်အိန်(၇၁) see ကျန်; ကျီးအိန်(၇၂) see ကျီး; ဂုန်အိန်(၇၃) see ဂုန်; ယုအိန်(၇၄) see ယု; ယုအိန်(၇၅) see ယု; စီးအိန်(၇၆) see စီး; ဆုအိန်(၇၇) see ဆု; တန်အိန်(၇၈) see တန်; တန်အိန်ပု 2. (၇၉); တအိန်(၈၀) see တအိန်; ထီးအိန်(၈၁) see ထီး; ခွံအိန်(၈၂) see ခွံ; ပျှအိန်(၈၃) see ပျှ; ဖျှအိန်(၈၄) see ဖျှ; (၈၅) co. of

	<p>စီးအိန်; ဘုန်အိန်(၈၆) see ဘုန်; and 2. (၈၇); ဘုန်အိန်(၈၈) see ဘုန်; မအိန်(၈၉) see မ; ယူအိန် 2. (၉၀); လှန်အိန်(၉၁) see လှန်; လဲအိန်(၉၂) see လဲ; လိအိန်(၉၃) see လိ; လိအိန်(၉၄) see လိ; လိအိန်(၉၅) see လိ; လိအိန်(၉၆) see လိ; (၉၇) co. of လဲအိန်; သအိန်ထိန် 2. (၉၈); ဟုန်အိန် 2. (၉၉); ဟိန်အိန် 2. (၁၀၀) Deriv. ကအိန် see Dic. p.324.</p>
အိန်ကနူ	(၂) live by rapine, plunder.
အိန်ကဘူးကဘူး	(၃) eat secretly.
အိန်ကဘျုံး အိန်ကဘျဉ်	(၄) cheat, defraud.
အိန်ကမန်တင်	(၅) eat what does not agree with one.
အိန်ကမဲးဧကလင်	(၆) eat voraciously.
အိန်ကလိ	(၇) co. of မကလိ
အိန်ကလိးအဆင်	(၈) eat with greediness.
အိန်ကလိ	or အိန်ကလိအိန်ကလါ(၉) applied to fire, eat under the surface.
အိန်ကလွါ	(၁၀) eat away from home.
အိန်ကူးအိန်ပွါ	(၁၁) full fed, well off.
အိန်ကရူကူ	(၁၂) sound, as the crow of a Taleing cock.
အိန်ကုရူကု	(၁၃) <i>do.</i> of a Karen cock.
အိန်ကဲါ	(၁၄) co. of မနုါ
အိန်ကိန်အိန်စး	(၁၅) to enquire, ask.

အိန်ကျာ်အိန်သွါ	(၁၆) eat the first fruits of a harvest.
အိန်ကွီၼ်	(၁၇) live by the law, i.e. on fees and fines.
အိန်ဂုၼ်	or အိန်ဂုၼ်ဆူၼ်ပျို(၁၈) live by extortion, robbery.
အိန်ယု	(၁၉) Pgho term for seek after.
အိန်ယု	or အိန်ယိၼ်အိန်ယု(၂၀) eat between meals, or aside from the ordinary time of eating.
အိန်ယိ	(၂၁) cook by roasting on the coals.
အိန်စါ	(၂၂) co. of အိန်ဆံး
အိန်စး	(၂၃) to enquire, ask.
အိန်စိၼ်အိန်ဆါ	(၂၄) Pgho, live by buying and selling.
အိန်ဆါအိန်ပျှ	(၂၅) <i>do.</i>
အိန်ဆံးအိန်စါ	(၂၆) eat a little of the first ripe paddy.
အိန်ဆူၼ်အိန်ကနိ	(၂၇) force one's self to eat, when he has no appetite, (၂၈) live by plunder, extortion.
အိန်ဆုၼ်	(၂၉) co. of အိန်မာ
အိန်တနူ	or မာတနူအိန်တနူ(၃၀) live by extortion, &c.
အိန်တကဲ	(၃၁) unable to eat, have no appetite.
အိန်တလၢ	(၃၂) same as အိန်လုၼ်ကိ, (၃၃) insufficient for consumption.
အိန်ထိၼ်	(၃၄) put into the mouth for eating.
အိန်နါ	(၃၅) co. of အိန်နါ
အိန်နါ	or အိန်နါအိန်နါ(၃၆) suck milk, as an infant.
အိန်နူ	(၃၇) talk imperfectly, as a young child.

အိန်နီ	(၃၈) divide, apportion, Pgho.
အိန်ပျို	(၃၉) co. of အိန်မုံ
အိန်ဖိန်	(၄၀) Pgho, for ဖိန် seize, catch.
အိန်ဝှ်	(၄၁) live on the revenue of a city.
အိန်ဘုန်	(၄၂) Pgho for ဘုန် nourish, feed, as animals.
အိန်ဘူး	or အိန်မု်အိန်ဘူး(၄၃) eat a thing which has been offered to demons.
အိန်မာ	or အိန်မာအိန်ဆွာ(၄၄) order, commission.
အိန်မူးမူး	(၄၅) eat much, with a good relish.
အိန်မု	(၄၆) eat rice.
အိန်မုအလီ	(၄၇) a table, place for eating.
အိန်မုံ	or အိန်မုံအိန်ပျို(၄၈) same as အိန်ယု
အိန်ယူ	(၄၉) to swallow down.
အိန်လာဂီအိန်လာဟါ	(၅၀) eat morning and evening.
အိန်လူအသး	(၅၁) purge one's self by medicine.
အိန်လိ	(၅၂) Pgho for လိ borrow, hire.
အိန်လီ	(၅၃) live by cheating, swindling.
အိန်ဝါ	or အိန်ဝံင်အိန်ဝါ(၅၄) glance as the spear of a ဝန်ခီ
အိန်ဝါ	(၅၅) co. of တရံး
အိန်သကိး	(၅၆) eat with a messmate.
အိန်အလဲ	(၅၇) live on wages.
အိန်အိ	(၅၈) an interjection, (၅၉) eat and drink.

အိန်အိန်	(၆၀) co. of အူန်အူန်
အိန်အိ	(၆၁) same as အိန်အိ(၅၈)
အိ	(၁) a third personal pronoun, sing. or plural.
ခါ	(၁) a particle, see Gram. 40, 54.
ခါခါ	(၁) sound, as rain falling on leaves.
ခါဟါ	(၂) a particle, equivalent to No. ကခါ(၃) see Dic. p.324.
ခး	--အိန်ခး(၁) sound, as people frightening beasts.
ခိန်	(၁) a particle, see Gram. 47.
ခါခါ	(၁) synonymous with ခါခါ ကခါ(၂) see Dic. p.324; ကဘဲးခါကလိန်(၃) see Dic. p.131; ကပွန်ခါကလိန် see ကပွန်
ခိခိ	(၁) intensive to the term for cry.
ခိန်ခိန်	(၁) sound of a violent wind, (၂) applied to the motion of a ship in turning around.
ခါခါ	(၁) dizzy sensation, as if one was about to fall.
ခါ	(၁) the Vocative, see Gram. 13.
ခါခါ	(၁) an interjection, see Gram. 54.
ခါခါ	(၁) sound, made by an old person crying.
ခါခါ	(၁) <i>do.</i> by a child.
ခါခါ	(၁) sound, made by a person dying.
ခါ	(၁) like ခါ vocative.
ခါခါ	(၁) sound, made by little children attempting to

	<p>speak.</p>
ဇုဇု	<p>(၁) sound as the howling of monkeys.</p>
ဇုကလ်	<p>(၁) intensive to the word great, large.</p>
ဇုဇု	<p>(၂) sound, as heavy rain; howl of the tiger, and groans of a sick person.</p>
ဇုဇု	<p>(၁) applied to masses of rising smoke, (၂) intensive to crying.</p>
ဇု	<p>(၁) sound, as the howl of a dog.</p>
ဇု	<p>(၁)(၂) rays of light; 2. With other roots, (၇) a brilliant light, (၈) sun's rays, (၉) fire light. ကပီဇုကလ် def. 2. (၇); မုဇု 2. (၈); မုဇုအုဇု 2. (၉)</p>
ဇုကလ်	<p>(၃) the sweet potatoe.</p>
ဇုဝိဉ်	<p>(၄) the rays of the sun or moon, before the orb itself appears.</p>
ဇုဒုဒု	<p>(၅) said after having pointed to a rainbow, with the finger, to prevent the finger coming off.</p>
ဇုဇု	<p>(၆) sound, as of a rushing wind and rain combined.</p>
ဇုဉ်	<p>(၁) vocative used by little children in calling others.</p>
ဇုကလ်	<p>(၁) same as ဟူကလ်</p>
ဇုဇု	<p>(၂) quickly, rapidly. ကဇု see Dic. p.324.</p>
ဇု	<p>(၁) sound, that made by the Cicada.</p>
ဇု	<p>(၁) a particle, see Gram. 414.</p>

ဇ	(၁) <i>do.</i> see Gram. 41, 149:5.
ဇံဇံ	(၁) sound made by a person in pain.
ဇံ	(၁) same as ဇ--ဇ(၁) <i>do.</i>
ဇါဇါ	(၂) sound of running water. ဒီးဇါဒီးဇါ(၃) sound, as in breaking limbs or saplings, one after another.
ဇီဇီ	(၁) sound made by calling.
ဇိ	(၁) a closing particle, ကဇိ(၂) see Dic. p.324.
ဇီ	(၁) a particle, see Gram. 417, 728.
ဇါ	(၁) and, see Gram. 46.
ဇိဇိ	(၂) sound, as of running water and rain, (၃) as the cry of the great hornbill.
ဇိံ	(၁) same as ဇီ
ဇိဇိ	(၁) sound, as running water, or paddy from a basket. ကဇိ(၂) see Dic. p.324. ဒီးဇိဒီးဇိ(၃) same as ဒီးဇါဒီးဇါ
THE END.	